

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၀၇(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ဂ) အရ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်ထားချက်အပေါ် ခွင့်မပြုကြောင်းအကြောင်းပြန်ကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းသည် ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်သော အခွန်ငွေပေါင်း ကျပ်-----တိတိ / - အားပေးဆောင်ရမည့်(- -) ရက်နေ့တွင် ပေးဆောင်နိုင်ခြင်း မရှိခြင်းကြောင့် အခွန်ပေးဆောင်ရမည့်ရက်ကို တိုးမြှင့်ပေးရန် အကြောင်းအရာ တင်ပြချက်များဖြင့် (- -) ရက်နေ့တွင် လျှောက်ထားခဲ့ပါသည်။

၂။ လူကြီးမင်း၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ တင်ပြချက်များအား လုံလောက်သောအကြောင်းအရင်းအဖြစ် လက်ခံနိုင်ခြင်း မရှိပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည့်ရက်ကို တိုးမြှင့်ပေးရန်ခွင့်မပြုပါ။ မူလသတ်မှတ်ထားသည့် နေ့ရက်တွင်သာ ပေးဆောင်ရန် အကြောင်းကြားပါသည်။

ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ